

[illegible]

[illegible]

Asaman an maikatlo amo an lugar nga gindadaraan ha bisyon an pipira nga mga propeta, upod na hi Sister White. Han aada didto hi Pablo, iginpakita ha iya an kasaysayan han pagpukaw han mga patay nga mamara nga tul-an nga ginpamatay ha kalsada han Hulyo 18, 2020, ngan an mga hitabo nga nagsunod upod han katawo han usa ka gatos ngan kap-atan ngan upat ka yukot. Iginbawal kan Pablo an pagpaangbit hito nga kasaysayan, kay ito nga kasaysayan iginhulagway nga usa nga kasaysayan nga diri matarong nga “isumat.” Namatay hi Pablo hin gutiay nga sobra ha traynta ka tuig antes karawata ni Juan nga Parasurat han Pinadayag an bisyon han Pinadayag ni Jesucristo. Hi Juan, sugad man kan Pablo, nakabati han gin-“isumat” han pito nga mga dalugdug, ngan hiya man liwat ginsidngan nga diri isurat an gin-“isumat.” An gin-“isumat” han pito nga mga dalugdug sadang magpabilin nga tinimrihan tubtob ha katapusan han tulo ngan tunga nga simboliko nga mga adlaw nga an duha nga mga saksi patay ha kalsada.

Patiti ipaknikanqanchik qanchis illapakunapa rimayninkunata, qillqayta munarqani; chaymantataq uyarirqani hanaq pachamanta huk rimayta, ñiwashaqta: “Qanchis illapakunapa rimayninkunata patipakusqankuta sellay, amaq qillqaychu.” Apocalipsis 10:4.

[illegible]

[illegible]

1840-жылы кудрэтлiк пәриштә чүшүп, биринчи пәриштәниң хәвирини кувәтләндүрди. Шу әвлаттики протестантлар шу чағда синаққа тартилди вә ахирида уларға исян нами бағлинип, «Бабилниң қизлири» дәп атилди. Люциферниң нами ҳам униң имтиһанлиқ синақ мәзгилидә өзгәргән еди. 1840-йили чүшкән кудрәтлiк пәриштә, 2001-жили 11-сентәбирдә чүшкән Вәһий 18-дөгү кудрәтлiк пәриштининиң типии иди. 1840-йили тәкшүрүш һөкүмү теһи башланмиған еди, чүнки униң башлинишиға йәнила төт йил бар еди; бирақ протестантлар йәнила тирикләрниң һөкүмигә пәйғәмбәрлик вәкиллик бәрди, чүнки 1840-йили пәриштә чүшкәндә, уларниң имтиһанлиқ синақ мәзгили башланған еди. 2001-йили Вәһий 18-дөгү пәриштә чүшкәндә, асмандики һөкүм өлгәнләрниң һөкүмидин тирикләрниң һөкүмигә өзгәрди.

Nel 18 de julio de 2020 arrivava le prime disappunctamento pro le movimento del tertie angelo, le qual es typificate per le prime disappunctamento del movimento del prime angelo. In le movimento al initio, le processo de prova del protestantes terminava al waymark del prime disappunctamento, e postea commenceva le prova del prime movimento. Nel 18 de julio de 2020, le processo de judicio avantiava ancora un passo, pois que le message que debeva arrivar al fin del deserto de tres dies e medie non solmente esserea le adimplementation perfecte e final del message del Midnatte Cry, ma illo etiam marcarea propheticamente le arrivata del sigillation del cento quaranta-quatro milles.

ئڭىنىيۇئى، پۇلۇرۇتۇڭ نىتپۇرېڭ ناغۇرۇتۇيۇپىرەش-ناش ئڭىنىيۇئىدۇخ لىئارسى
 نىمگىيىڭ مىيىڭ رىغىز، رابىن ادھايىس ئڭىنىيۇئىچۇغزاي دىنايۇئىدىنئى. دىلەك اغىسىغۇسۇب
 ىنەي، نىدىسىرۇتتۇي ئڭىنرەھمەش: ىدېد قادنۇم اغڭىنىۇئى راگىدرەۋرەپ ۋ؛ ىدىر قاق ىنەمدائى
 قىلر راب ناقتاۋىنىلىق دىچىي ئڭىنىۇئى، پۇتۇئى نىدىسىرۇتتۇي ئڭىنىمېلسۇرۇي
 ئڭىنرەلىشىڭ ناغىدىلىق دايرەپ-ەلان، پۇرۇئى ھاي نۇچۇئى رالشىئىكىلىچىنىگىرىي
 4، 3: 9 لايىكەزەي: نىغۇق ەگلەب رىب ەگىرىلىناشپ

[illegible][illegible]

Kristus ngendika, ‘Begja mripatmu, awit padha ndeleng; lan kupingmu, awit padha krungu. Satemene Aku pitutur marang kowe, manawa akeh nabi lan wong mursid wis kepéngin ndeleng prakara-prakara kang kokdeleng, nanging ora padha ndeleng; lan krungu prakara-prakara kang kokrungu, nanging ora padha krungu’ [Matthew 13:16, 17]. Begja mripat kang nyumurupi prakara-prakara sing kasumurupan ing taun 1843 lan 1844.

“Adesua no mae. Na ɛnɛ sɛ wɔkyɛ wɔ adesua no san ka mu bio, efisɛ mmere no nsɛnkyerɛnne renya mmamu; ɛsɛ sɛ wɔyɛ awiɛɛ adwuma no. Wɔbɛyɛ adwuma kɛsɛ wɔ bere tiaa bi mu. Nnansa yi ara Onyankopɔn nhyehyɛe so wɔde bema adesua bi a ebɛtrɛw ayɛ osuafre kɛsɛ. Afei Daniel begyina ne kyɛfa mu, na ɔde n’adansedi ama.” Manuscript Releases, volume 21, 437.

ی رگل هه وهی. ووب ندن ای هگ یی دن موی مپ ادن امس ای مل رفی سوول یم هک هی یگن هج یی کمرس ی نهی آل وان متاخب ی نهی من ی هک هی موی ش مب ل هه ی موهی ۆب درک ی هک هتس ۆپ ی نهی مراهک هب مک ووب ی کان ووړ وهی ی نهی اک هه یی خای مکوړ یب مل مک ی نهی اتش یرف وهی تئرت وگد نام ۆپ. نهی اک هه زوړ یب متش یرف ی کش یم تس هه وکات نووباد یو یرف مک ووب رفی سوول موهی هک یس ان هن نهی ش موهی ته ان هت، موهن ای دراوخ و درو مدن موهی. موهدرک نهی یریب ادوخ ی مراه بردهادی ات ۆک مل مک ی نهی اتش ول موهن درکر یب مب نه مکب رتس ۆپ مک، نهی اک هتس یرف مک، درک ادهک هچ خاب مل اووه ل هگ مل نۆچ کهوره، درک هدراک نهی نهی من مریب، نهی کش یم وان هی نووب دن اچ نهی ش ی نهی یریب وهی هک ی مراه ووب ووب نهی ش ی هگ، نووب زوړ یب نهی نهی ی ته هه اته ی نهی وچ وان مل ی مراه، ادی ات ۆک مل، نهی اوۆت وهی. نووب نهی ۆخ ی نهی اک هه مراه.

Ամենավերջին պատերազմը, որ տեղի է ունենում առաջին երկնքում, ահա շուտով պիտի սկսվի, և այն ո՛չ սուրբ հրեշտակների գայթակղության մասին է, ո՛չ էլ Սատանայի կողմից Եվայի մոլորեցման մասին, այլ՝ բոլոր մարդկության նրա մոլորեցման մասին՝ ապականված հաղորդակցական գործընթացի միջոցով, որը ներկայացված է որպես երկինքներում եղող բան: Այն վերաբերում է Համաշխարհային Յանցին, որ Սատանան գործածում է՝ մարդկանց մեջ գաղափարներ ներմուծելու համար, առանց այն մարդկանց գիտենալու, թե սուտ են հավատացել, և այդպիսով ցույց են տվել, որ ճշմարտությունը չեն սիրում: Հենց Պողոս առաքյալն էր, որ սահմանեց, թե «վերջին օրերում» մարդիկ պիտի ընդունեն սուտը, որովհետև «ճշմարտության» սերը չունենին: Ի վերջո, նա իսկապես տեսել էր հենց այն պատմությունը, որի մեջ Սատանայի այս զարմանահրաշ գործը կատարվում է:

Йазылдарты йæхсар кæнын фæстæмæй æнцæуы Иунайтед Нейшнз-ы глобалисттæй, кæдон уыдон дракъоны хъæздыг. Пророчествойы Иунайтед Нейшнз-ы глобалисттæ æвдисынц паддзахтæй æмæ сæуджытæй. Паддзахтæ уыдон хицæуттæ сты, æмæ техно-гиганттæ æмæ æппæтдунеон миллиардтæ сты сæуджытæ.

Ang girra magsasapul iti linteg ti Domingo, iti dayta a punto, ti Estados Unidos agbalin a kangrunaan nga ari kadagiti sangapulo nga ar-ari. Iti kasta, ti Estados Unidos ket nakasaon laeng a kas dragon, isu a mangmarka iti panagpatingga ti maikaanem a pagarian ti animal iti daga. Kalpasanna, rumuar dayta tapno allilawenna ti entero a lubong babaen kadagiti datdatlag a maaramidna iti sangoanan ti animal, datdatlag a naiparang a kas mangipababa iti apuy manipud langit.

Na ɔyɛ anwanwade akese, ma ogya fi soro ba fam asase so nnipa anim. Adiyisem 13:13.

Къейне тиллач хиналушел, аьтта некъанчу хьалха хьалхарчу нана хилар долу, улицехь дийна буйна йобьлур яьлла хьалха йобьху кӀоралла кхеташ, цуьнан шен аьтто доцуш, хьуьлда ца хета Небесашкахь аьйсан белгалона хьуна; цуьнца къастархьа Небесашкахь тӀе кхин цхьа гӀалат а хуьлу.

And there appeared another wonder in heaven; and behold a great red dragon, having seven heads and ten horns, and seven crowns upon his heads. Revelation 12:3.

U drakonis k'ik'el chak, kisin Satanás, ba'ale' xan pagan Roma.

«Шуца күрэ аждаһа, беренчел мәгънәдә, Шайтанны белдерсә дә, икенчел мәгънәдә ул мәжүси Римның символы булып тора». The Great Controversy, 439.

လင်းနီသည် စာတန်ဖွဲ့၏။ ဒုတိယဆင့် အသုံးချမှုအရ လင်းနီသည် ဘုရားမဲ့ ရောမကို ကိုယ်စားပြုသည်။ ခရစ်တော်၏ ဖွားမြင်ခြင်း သမိုင်း၌ ဘုရားမဲ့ ရောမ၏ လင်းနီကို ကိုယ်စားပြုထားသော်လည်း၊ လင်းနီနှင့်ဆိုင်သော ပရောဖက်ပြုချိန်ရာ ပြည့်စုံသော အသုံးချမှုမှာ “နောက်ဆုံးသော ကာလများ” ၌ ဖြစ်သည်။ “နောက်ဆုံးသော ကာလများ” ၌ လင်းနီကို ကုလသမဂ္ဂ၏ ဘုရင်ဆယ်ပါးက ကိုယ်စားပြုထားသည်။ ထိုဘုရင်ဆယ်ပါးသည် ခရစ်တော်၏ ဖွားမြင်ခြင်း သမိုင်း၌ မပေါ်လာကပြီ၊ ခရစ်တော်၏ ဖွားမြင်ခြင်းအားဖြင့် ပုံဆောင်ဖော်ပြထားသော လူတစ်သိန်းလေးသောင်းလေးထောင်၏ ဖွားမြင်ခြင်း သမိုင်း၌ ပေါ်လာကပြန်သည်။

«Пачахъянан, быре акимы-ма губернаторъянан антикрстылтын кӀеймо йылбан лездыз, на морфойин гырыны хьюры гьокоуын сӕзӕгъанахъуандзын сӕвӕгъыдзы уагъдыз — Аллагъы фӕрмандзӕуӕгъӕйта кӕнынараӕн, Иисусылтын иман кӕнынараӕн сӕвӕгъыдзы.» Testimonies to Ministers, 38.

Աժդահայի տասը եղբայրները նրա դաշնակցության խորհրդանիշն են, իսկ նրա յոթ գլուխները՝ դրանց վրա եղած պսակներով, նույնացնում են նրան որպես աստվածաշնչյան մարգարեության ութ թագավորություններից յոթերորդ գլուխը, ինչպես ներկայացված է թե՛ Դանիել երկրորդ գլխում Նաբուգոդոնոսորի արձանի մեջ, և թե՛ Հայտնության տասնյոթերորդ գլխի ութ գլուխներում։ Միավորված ազգերի կազմակերպությունը «երկնքում մի այլ հրաշք» է հենց այն ժամանակ, երբ դրոշը, որ ծնվել է մեռած, ցամաք ոսկորների հովտով անցնող փողոցում, բարձրացվում է դեպի երկինք։ Աժդահան և կինը որպես հրաշքներ են երևում երկնքում կիրակնօրյա օրերի ժամանակ, որը նաև հենց այն պահն է, երբ կայսրիկության ծովային գազանը նույնպես «գարմանքով հետևվում է»։

Aryan urunakapata jatakuna mā jiwk'ar puriŋkam usuchjatākaspas ukhamaw uŋjta; ukampis jiwk'ar puriyir usuchatapat qollatājjanwa, ukatsti taqe aka oraqenkir jaqenakaw uka animalar arkapjāna. Apocalipsis 13:3.

Дуняя хайрани хайвони бахрии папавӀ мегардад, баъд аз он ки захми марговари он шифо Ӏфта бошад; ва он дар қонуни якшанбе дар ИӀлоти Муттаҳида шифо меӀбад. Парчам, аждаҳо ва хайвон — ҳама мавриди хайрату пайравӀ қарор мегиранд, ва ин аз қонуни якшанбе дар ИӀлоти Муттаҳида оғоз меӀбад. Пайғамбари козиб маҳз дар ҳамон вақт муҳимтарин аҷоибӣ шайтониро зоҳир месозад, зеро дарҳол баъд аз қонуни якшанбе, вақте ки пайғамбари козиб тоза ба суҳан гуфтан ҳамчун «аждаҳо» оғоз кардааст, ӯ берун меравад,

то тамоми ҷаҳонро фиреб диҳад, ва фиреби худро аз осмон ба анҷом мерасонад.

Saya menyaksikan seekor binatang lain muncul dari dalam bumi; dan ia mempunyai dua tanduk seperti anak domba, dan ia berkata-kata seperti naga. Dan ia menjalankan segala kuasa binatang yang pertama di hadapannya, dan menyebabkan bumi serta mereka yang diam di atasnya menyembah binatang yang pertama, yang luka parahnya telah sembuh. Dan ia mengadakan tanda-tanda yang besar, sehingga ia menurunkan api dari langit ke bumi di hadapan manusia. Wahyu 13:11–13.

በሦስተኛው ሰማይ የተጀመረው ጦርነት በመጀመሪያው ሰማይ ይፈጸማል። የዘንዶው፣ የአውሬው እና የሐሰተኛው ነቢይ ሦስትዮሽ ኅብረት በመጽሐፍ ቅዱስና በትንቢት መንፈስ እንደ ክፉ ጥምረት ተለይቶ ተገልጿል። በእሁድ ሕግ ጊዜ ይህ ሦስትዮሽ ኅብረት ወደ አርማጌዶን ሲጓዝ መላውን ዓለም በሴቲቱ ላይ ለጦርነት መምራት ይጀምራል። በእሁድ ሕግ ጊዜ በመጀመሪያው ሰማይ የጦር ሜዳ ውስጥ አቋማቸውን ይይዛሉ፤ ከዚያም ይሸነፋሉ! ሮም በዓለም ታሪክ ውስጥ ሦስት ጊዜ ወደ ሥልጣን ሲነሣ፣ ሁልጊዜ መጀመሪያ ጦላቷን፣ ከዚያም አጋሯን፣ ከዚያም ሰለባዋን ታሸንፋለች፤ ከዚያም ትወድቃለች።

Na ka ga anaa miaha asia a wote se akokobo re fi otweasee no ano, ne aboa no ano, ne odiyifo atoro no ano aba. Na won ye ahonhommone ahorow a woye anwonwade, na woko asase so ahemfo ne wase nyinaa so, se wammoaboa won ano nko oko no mu, Onyankopon Tumfoa no da kese no mu. Hwe, mereba se okoromfo. Nhyira ne nea owen na ohwe ne ntade mu, na wamma onnantew adagya, na wwanhu n'aniwu. Na oboaboa won ano baa baabi a wofre ho Hebri kasa mu Armagedon. Adiyisem 16:13–16.

پىلىئى ادراالنامسائى ۋى؛ سەمەئى يىزاجەم "شۇرۇئى كىدىن امسائى" "كىكىدرملنۇك قىرىخا" ناغلاي ۋە نىدىزغائى كىنىيىش ھەم، نىدىزغائى كىنىھىجەي. رۇدىشۇرۇئى قوالائى ناغىدىلىرىيىپ "ھور". ۋىدىقچ "ىرىلھور كىنرالناىتىش" ناغىدىلىق ىن "رەلىزىجۇم" نىدىزغائى كىنرەبمەغەيپ رۇدىلۋۇمىس كىنرۇچۇئى رىب اسلوب سەپەن، ۋىدىرۇدلىب ىننىمەن مەنگەيپ سەپەن زۇس نەگەيپ ىنۇب ۋە، ۋىدىرىپ قىلتاىھ مەگرەلەكەتۇس كۇلۇئى سەپەن كىكىدىتەي زۇتتوئى لەئىكەزەي قىرەش اتباتىكى سەدەقۇم رۇچۇئى ۋە؛ ۋىدىنرۇروئى قىلىقراي شۇزۇكتەي ىنرۇچۇئى كىنمەلسى ىنانۇي، ۋىدىلىت ىنارەبىئى "سەپەن" ۋە "لاماش"، "ھور". نەگەنەلەداپىئى ئىتىدپۇس ىلىمەش رۇدزۇس الرىب ناغىدىنىلىق مەجەمەت مەگزۇس ەچزىلگەننى چۇئى ۋشائى، ۋىدىلىت

“Ñandejára ikatu omoingove jey pyahu opa alma oipotáva añetehápe oservi Chupe, ha ikatu opoko tembe’yre peteĩ tatapyĩ oikovévape pe altar ári guive, ha ojapo haġua umíva iñe’êkuaavéva ha toikuaauka haġua Hembiporãite. Hetaiterei ñe’ëngue oñemyenyhêta mbarete reheve omombe’u haġua umi añetegua hechapyráva Ñandejára Ñe’ëgui. Pe ñe’ëngue pya’e’yva ojepe’áta, ha umi kyhyjéva oñembaretéta ogueraha haġua py’aguasúpe marandu añeteguáva. Toipytyvõ Ñandejára Itavayguakuérape omopotĩ haġua pe alma rógape opa mba’e ky’águi, ha omantene haġua hendive peteĩ joaju hi’aguĩtereíva, ikatu haġuáicha oikuaa haġua hikuái pe ama paha guigua rehegua, upe oñehêvo.” Review and Herald, July 20, 1886.

«አጋንንት» ከዘንዶው አፍ፣ ከአውሬውም አፍ፣ ከሐሰተኛውም ነቢይ አፍ የሚወጡት ሰይጣናዊ መልእክቶችን ይወክላሉ። በሦስተኛው ሰማይ በተካሄደው የመጀመሪያ ጦርነት ውስጥ—በተበላሸው የብርሃን ተሸካሚ የተወከለው የተበላሸ መገናኛ ነበር። በመጀመሪያው ሰማይ በሚካሄደው የመጨረሻ ጦርነት ውስጥ—እንደገናም የተበላሸ መገናኛ ነው። ሰይጣን በሦስተኛው ሰማይ ጦርነት ውስጥ የተጠቀመበት፣ በመጀመሪያውም ሰማይ ጦርነት ውስጥ እንደገና ሊጠቀምበት ያለው የተበላሸ መገናኛ መስመሪዝም ነበር፤

ይህም በዘመናችን ሂጥኖሲስ ተብሎ ይጠራል።

“Erkekler ve kadınlar, kendileriyle ilişki içinde bulunanların zihinlerini nasıl esir alacaklarının bilimini incelememelidir. Şeytan’ın öğrettiği bilim budur. Bu türden her şeye karşı koymalıyız. Mesmerizm ve hipnotizmle uğraşmamalıyız—ilk mevkiini yitirip göksel avlulardan kovulmanın bilimiyle.” Elyazması 86, 1905.

Ñande yvy ape ko árape pe hipnotismo ojejapo umi tecno-gigante-kuéra rupi pe ñanduti guasu mundial rupive, oiporúva upe oñemboherava “ciencia” marandu ñemurã moderno rehegua ramo, ha añetehápe katu ha’e pe tuja ciencia satánica hipnotismo rehegua ñemoporãmyryvéva. Umi globalista-kuéra, tecno-gigante-kuéra ha multimillonario-kuéra oipota ojapyhy iprey-kuérape peteĩ “ñanduti” jejavy reheguápe, upe oñemopyenda haguéma ko yvy tuichakue javeve. Satanás PsyOps opa ko yvy ári, ikatu hañuáicha oñeñe’ẽ. Ha’e umi marandu satánico ogueraháva ko yvy Armagedón-pe, ha umi marandu satánico oñemohera kuã yvágape upe mismo tiempo umi mbohapy ánhel ojepytao jave avei omosarambi Cristo marandu yvágape.

یدیبا ساپ کے سچ، اھکی دے تڑاں یم چیب کے نامس آوک متشرف روا کی اے یم روا
وک تمام روا، نابز روا، ملیبق روا، موق رہ روا، وک وودنشاب کے نیمز حکات یھت یرب خشوخ
تل ادع یک س ا کنویک، ورک دیچمت یک س ا روا ورڈ اے س ادخ، اھت اتھک اے س زاوا دنلب مو۔ اے ئانس
کے یناپ روا ردنمس روا نیمز روا نامس آ اے س سچ ورک تدابع یک ی س ا روا؛ اے اچنہپ آ تقو اک
رگ لباب، اھت اتھک وج، اے متشرف ارسود، روا کی اے ھچپ کے س ا روا۔ اے یک ادیپ اے مشچ
ی۔ ئالپ وک ووموق مامت اے یک بضغ کے انز ینپا اے س ا کنویک، رمش اڑب مو، اے گ رگ، اے گ
روا ناویح س ا یئوک رگا، اگل اے نک اے س زاوا دنلب روا، اے اے ھچپ کے ن ا متشرف ارسیت روا
مو وت، اے رپ ھتاہ اے نپا ای رپ اے ھتام اے نپا رم یک س ا روا، اے ررک شتسرپ یک تئب کے س ا
شزیم اے ب یم ملیپ کے رھق کے س ا وج اگ اے ئپ اے س یم اے س ا یک بضغ کے ادخ یھب
ھتاس کے کھدنک روا گ اے نامس کے م رب روا اے نامس کے ووتشرف سدقم روا؛ اے یئگ یلڈنا
س ا روا ناویح س ا وج روا؛ اگ اے ر اتھٹا کت دابال ادبا ناوھد اک باذع کے ن ا روا۔ اگ اے ئاج ایذ باذع
ند تار ین ا، اے اتیل رم یک مان کے س ا یئوک وج روا، اے ررک شتسرپ یک تئب کے
11-14:6۔ مفش اکم۔ اگوہ من نیچ

Los “espíritus” que salen de cada miembro de la triple unión, salen de sus bocas. El hablar de una nación es la acción de su gobierno.

«ہی ین اکہی یر موداد و نا ناداس ای ین ارادت آل ھسد یرادرک موہی، مو موہتن ین درک ھسق ی یراب ھل» The Great Controversy, 443.

Yeremiah’ga wadaa galameera, qamadii fi habaqii yoo addaan baase, habaqatti deebi’uu baatus (hagaabonni garuu gara isaatti deebi’uu danda’an), Waaqayyo isa “afaan” Isaa akka isa godhu.

اھنت مھب نم وت یتس ھد یوھب؛ مووب شوخ لد نا یل ھگل ھل ھن، گن دم تسشن ادن یناموئ نا نکش یر یم
ھک، مووب ھن کاچ مھکن یرب و، ھی ھش یم ھه مرازای یچو ب۔ ی ھرووت ھل درک ھپ تنم مکنوچ، متشن
کشو مھ کئوای کھو، تیب ھد کئ نزورد کھو یواوت مھب نم وب وت ایئ؟ موھتئب کاچ تئبان یرار
مھدر مھل و، موھن ئر مگت ھد اوھئ، موھتئر مگب رگھئ: تئو مھف ھد مھئ نازھئ، موھئ رھب ھل؟ تئب ھد
ناوھئ اب؛ تئب ھد مھد کھو، موھتئ مھب ای ج مھکا پان ھل مھخرن مھب رگھئ و؛ تئب ھد موھد
15:17-19 ای مھدی۔ ناوھئ یال وب موئر مگھم وت مال مھب، تال وب موھن ئر مگب

Yeremiyah, Tanrı'nın yalan söylemiş olduğunu düşünen Milleritleri, ilk hayal kırıklıkları içinde temsil etmektedir. Tanrı yalan söylememiştir; O, yalnızca 1843 çizelgesindeki bir hatanın üzerini eliyle örtmüştü. Yeremiyah'a vaat edilmişti; tıpkı 18 Temmuz 2020'de hayal kırıklığına uğrayanlara vaat edildiği gibi: eğer hayal kırıklığından önce mevcut olan akılsız kişilerden ve şeytanca öğretilerden ayrılırlarsa, o zaman Rab Yeremiyah'ı ve onun simgelediklerini Kendi "ağzı" yapacaktı. 1843 çizelgesi, Habakkuk ikinci bölümdeki bunu yapma buyruğunun yerine getirilmesi olarak hazırlanmıştı.

«Бу Иккинчи Келиш ҳақида маъруза қилувчилар ва нашрларининг, “асл имон” устида турган пайтдаги, бирлашган гувоҳлиги эдики, жадвалнинг нашр этилиши Ҳабаккук 2:2, 3 нинг бажарилиши бўлган. Агар жадвал башорат мавзуси бўлган бўлса (ва буни инкор қилувчилар асл имонни тарк этадилар), унда бундан келиб чиқадики, миллоддан аввалги 457 йил 2300 кунни ҳисоблаш бошланадиган йил эди. “Ваҳий” “кечикиши” учун, яъни кечикиш даври бўлиши учун, 1843 йил биринчи эълон қилинган вақт бўлиши зарур эди; бу вақт давомида боқиралар гуруҳи, улар Тун ярмидаги Нидо билан уйғотилишидан сал олдин, вақтнинг буюк мавзуси устида мудраб, ухлаб қолиши керак эди». James White, Second Advent Review and Sabbath Herald, Volume 1, Number 2.

Rabiy yi, ci gëm gi Yälla, santa woon Millerite yi ñu sos tablo bu 1843 bi, te mu ànd ak ab njuumte boo xam ne Rabiy bi moo ko muur ak loxoom. Loolu moo tax Yeremi wax ne seen naqar gi ndaxoon loxob Yälla. Bi, gannaaw naqar ga, Rabiy bi delloo jëme Millerite yi ci Xaajub Abakuk ñaareel bi, ñu gis fa digeb gi, ne doonte peeñ ga dina yağg, war nañu ko xaar, ndaxte du fen, te ci mujjam dina “wax”.

రాపక దర్శనమునకు “మాటొడుట” అనగ వ్రవచన సందేశపు విషయార్థమునే సూచించును; యిర్రమీయాకు ఇచ్చబడిన వగ్గదనము ఇదే: అతడు నీరశను తెలగించుకొని, ఆ నీరశకు పూర్వము తనకు సందేశమునకు గల ఉత్సహమునకు తీరిగి వచ్చి, గోధుమలను ఐట్టుచేతననుండి వేరు చేయగలిగినయడల, అతడు దేవుని “నీరు”గ ఉండి, అర్థరతీరి మిర యిక్క సందేశమును వ్రకటించును.

Tā irzga arṣ yakkātē nūy hānūk śōmā, ba antām-ēš guftār kunēd wa dūrūg na bē; agar dēr kunēd, barāy-ēš muntazir bimān, zīrā yāqīnan biyāyēd, dīgar dēr na kunēd. Ḥabaqqūq 2:3.

Ti akik Yeremiahs ayañatāna, nayrīr ukhamarak kimsīr angelanakana sarāwipana, kutt’añatak churat kamachi phuqhapki ukanakaxa, ñanqa mayacht’asiwimpi nuwasiñana, nayrīr alaxpacha nuwasiña pampana, Tatitun “laka”pāpjjaniwa. Jupanakaxa Chika Arum arnaqāwi yatiyāwi uñacht’ayapjjaniwa. Ti akik Yeremiahs ayañatāpkāna ukanakaxa jichhaxa wasarana mā “aru” ist’asipki. Kimsa uru chikata simbóliconakaxa mā profético wasarañwa simbóloati.

Nangyjiing lokki awóobáa, “Alyút si’ woo béezha’ígíí bidool’ííł; nihí Diyin God bich’i’ náhást’éi bikaad bikáa’gi desierto góne’ áníłts’íísígíí yá’át’ééhgo baa hane’.” Tsékooh dóo dził dóo ch’il ahéhee’ígíí t’áa altso bidáádóo niháji’ anáhwiiná; dóo t’áa ajíłiilígíí yá’át’ééhgo anáhwiiná, dóo t’áa baa nídiilkaáhígíí t’áa altso bits’ááđéé’ áníłts’íísi da. Dóo Diyin Bighanígíí bikáa’ adaatnííł, dóo t’áa altso dine’é éi t’áálá’igo yiyíłtsáá’ doo; bee hane’ígíí éi Alyút bilhaz’áági k’ehgo adaatnííł. Isaiah 40:3–5.

[illegible]

Ajun ay Midianayña, ya Amalecayña, ya inti luji arahpa wawqikuna tantakurkanku, chaymantataq chimpakurqanku, Jezreel pampapi campamentonta churakurqanku. Ichataq Señorpa Espiritunmi Gedeonman hamurqan, payta hunt'aspa; payqa waqra trompetata waqachirqan, hinaptin Abiezerpa ayllun paypa qepanta huñunakuspa hamurqan. Chaymantataq tukuy Manasés suyuntinpi kachakunata cacharqan; paykunapas paypa qepanta huñunakurkanku. Asherman, Zabulónman, Naphtalímanpas kachakunata cacharqan; paykunataq wicharqanku paykunawan tinkuq. Jueces 6:33–35.